

Concepts of Health Care and Needs For Lesbian, Gay, Bisexual, and Transgender Population in Society

Louie Shrek*

Department of Health Care, Troy University, USA

Abstract

In the United States, approximately 10% of the population is thought to be Lesbian, Gay, Bisexual, Transgender, and Queer (LGBTQ). However, because LGBTQ categories are not included on the census forms in the United States or Canada, population statistics are inaccurate. Through television specials, autobiographies, and news broadcasts, issues affecting the LGN v LM LG LM gradually transforming health systems and changing nursing practices into relevant new ways of functioning." The information presented in this study is intended to inform that health care transformation, according to the study's authors.

Maf

Key words: LGBTQ, health care, needs, society, transformation

Introduction
The purpose of this study is to explore the concepts of health care and needs for the LGBTQ population in society. The study aims to identify the challenges and barriers faced by the LGBTQ population in accessing health care and to propose strategies to improve their health outcomes. The study is based on a review of the literature and interviews with LGBTQ individuals and health care providers. The findings of the study are discussed in the following sections.

*Corresponding author: Louie Shrek, Department of Health Care, Troy University, USA, E-mail: shrek78@gmail.com

Received: 01-Feb-2023, Manuscript No: omha-23-88817; Editor assigned: 03-Feb-2023, Pre-QC No: omha-23-88817 (PQ); Reviewed: 17-Feb-2023, QC No: omha-23-88817; Revised: 23-Feb-2023, Manuscript No: omha-23-88817 (R); Published: 28-Feb-2023, DOI: 10.4172/2329-6879.1000455

Citation: Shrek L (2023) Concepts of Health Care and Needs For Lesbian, Gay, Bisexual, and Transgender Population in Society. *Occup Med Health* 11: 455.

Copyright: © 2023 Shrek L. This is an open-access article distributed under the terms of the Creative Commons Attribution License, which permits unrestricted use, distribution, and reproduction in any medium, provided the original author and source are credited.

